

# ထေရဝါဒဓမ္မကမ္မဋ္ဌာန်းလမ်းစဉ်

စတုတ္ထအကြိမ် မြန်မာနှစ်ကူး (၁၀) ရက် တရားစခန်း  
၂၀၂၁, ဒီဇင်ဘာလ (၂၄) - ၂၀၂၂, ဇွန်လ (၂)

အမှတ်စဉ်	နေ့ရက်	ညနေ-သဘောတရားရေးရာအပိုင်း
၁	ဒီဇင်ဘာလ (၂၄) ရက် သောကြာနေ့	ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ (၁) - သလ္လေခသုတ် အဝိဟိံသ=မနှိပ်စက်မညှဉ်းဆဲမှု
၂	ဒီဇင်ဘာလ (၂၅) ရက် စနေနေ့	ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ (၂) သလ္လေခသုတ် ပါဏာတိပါတမှ ရှောင်ကြဉ်မှု
၃	ဒီဇင်ဘာလ (၂၆) ရက် တနင်္ဂနွေနေ့	ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ (၃) သလ္လေခသုတ် အဒိန္နာဒါနမှ ရှောင်ကြဉ်မှု
၄	ဒီဇင်ဘာလ (၂၇) ရက် တနင်္လာနေ့	ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ (၄) သလ္လေခသုတ် အမြဲဟူစရိယမှ ရှောင်ကြဉ်မှု
၅	ဒီဇင်ဘာလ (၂၈) ရက် အင်္ဂါနေ့	ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ (၅) သလ္လေခသုတ် မုသာဝါဒမှ ရှောင်ကြဉ်မှု

၆	ဒီဇင်ဘာလ (၂၉) ရက် ဗုဒ္ဓဟူးနေ့	ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ (၆) သလ္လေခသုတ် ပိသုဏဝါစာ၊ဖရုသဝါစာ၊သမ္ပပ္ပလာပ၊ အဘိဇ္ဈာ၊ဗျာပါဒတို့မှ ရှောင်ကြဉ်မှု
၇	ဒီဇင်ဘာလ (၃၀) ရက် ကြာသပတေးနေ့	ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ (၇) သလ္လေခသုတ် မှန်သောအယူအဆရှိမှု
၈	ဒီဇင်ဘာလ (၃၁) ရက် သောကြာနေ့	ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ (၈) သလ္လေခသုတ် ထိန်မိဒ္ဓ၊ဥဒ္ဓစ္စ၊ဝိစိကိစ္ဆာ၊ဒေါသကြီးခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ကျေးဇူးကန်းခြင်း၊ ဂုဏ်တုဂုဏ်ပြိုင်ခြင်း၊ဣဿာ၊မစ္ဆရိယ၊ သာဠေယျ၊မာယာ၊ အလွန်မာနကြီးခြင်း၊ အရှိအသေမပြုနိုင်ခြင်း၊
၉	ဇန်နဝါရီလ (၁) ရက် စနေနေ့	ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ (၉) သလ္လေခသုတ် ဆုံးမခက်ခြင်း၊ မကောင်းသောမိတ်ဆွေနှင့်ပေါင်းခြင်း၊
၁၀	ဇန်နဝါရီလ (၂) တနင်္ဂနွေနေ့	ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ (၁၀) သလ္လေခသုတ် သဒ္ဓါတရားမရှိခြင်း၊အဟိရိက၊အနောတ္တပ္ပ၊ အကြားအမြင်နည်းခြင်း၊ပျင်းခြင်း၊သတိလွတ်ခြင်း၊ ဝိပဿနာပညာဉာဏ်မရှိခြင်း